

၁) ပြန်လှန်လေ့ကျင့်ခြင်း

ယခင်တစ်ပတ် သင်ခန်းစာ စာမျက်နှာ(၃၈)

အန် အန့် အန်း မှ အံ့သြ အထိ (available in paramiusa.org)

၂) ဝေါဟာရ (တိရစ္ဆာန်များ) အပိုင်း(၃) (attached)

၃) အရေးလေ့ကျင့်ရန် (attached)

၄) အိမ်စာ (attached)

ဝေါဟာရ (တိရစ္ဆာန်များ)


အမည် -----

၁၃) ကျား(tiger)



ရက်စွဲ -----

၁၄) ကြောင် (cat)



၁၅) မျောက် (monkey)



၁၆) မြွေ (snake)



၁၇) မြင်း (horse)



၁၈) မြင်းကျား (zebra)





လက်ရေးလှလေ့ကျင့်ရန်

အမည် -----

ရက်စွဲ -----

ရေကန်

ခဲတံ

အလံ

ကံ့ကော်ပန်း

လမ်း

တူသံ

ပန်းကန်

ရေနံ

ထန်းသီး

သန်သန်မာမာ

ဆူညံ

ဝါးထရံ

ဆေးတံ

ခရမ်းသီး

အံ့သြ



ကျား

ကြောင်

မျောက်

မြွေ

မြင်း

မြင်းကျား

အောက်ပါကဗျာကို ရွတ်ဆိုလေ့ကျင့်ပါ။

ဖိုးစလုံး

စလုံး စလုံး ဖိုးစလုံး

စောစောစီးစီး စာဆိုတုန်း၊

စာဆိုတုန်းမှာ ဗိုက်ကဆာ

ဆီဆမ်း စားဖို့ ထမင်းရှာ၊

အုပ်ဆောင်းအောက်လား စင်ပေါ်လား

ဆ ဆာ ဆာ့ ဆား။

စ စာ စာ့ စား။